

ပြင်ပန်း နဲ့ <pyin ban:> 外面, 表面

ပြင်ပန်းလှ ကဲ <pyin ban: hla'> 外表美, 表面好看

ပြင်ပြင် ကော် <pyin byin> 完全, 全部: သူ့မိမ်း ~ ဆက်ဆံသည်။ 完全当作外人交往。/ ~ မသိပါ။ 完全不知道。/ ~ မမိမ်းသည်။ 很疏远。

ပြင်ဘဝါ နဲ့ <pyin b-waw:> 缅王上朝时, 在御案前为官员设立的五个等级座位中的最末一位, 五级即: တော်၊ မူး၊ စန်း၊ ထွေး၊ ဘဝါ။ ပြင်ဘဝါ။

ပြင်ရှုပ်ဝါ နဲ့ <pyin yout wa> (诗)相貌, 外貌: ဉ်သူကား ~ ကောင်းအောင်လည်းနှလုံးကောက်လည်း။ 此人外貌虽好, 但内心狡诈。

ပြင်လျှာ နဲ့ <pyin lya> (书)容貌, 面容

ပြင်လွှင် နဲ့ <pyin lwin> = လွှင်ပြင်

ပြင်ဝန် နဲ့ <pyin wun> 缅王朝掌管公众事务的大臣

ပြင်သာ နဲ့ <pyin tha> 平地

ပြင်သာသံး နဲ့ <pyin tha leit> (生活在陆地峡谷的)一种小龟

ပြင်သား နဲ့ <pyin dha:> ①板皮 ②缅王朝宫外差役

ပြင်သင်း နဲ့ <pyin thin:> 缅王朝地方官吏

ပြင်သင်းမှုး နဲ့ <pyin thin: hmu:> 地方最高官吏

ပြင်သစ် နဲ့ <pyin dhit> 法国

ပြင်သစ်ကော်မီး နဲ့ <pyin dhit kaw phi> 混有菊苣的咖啡, 法国咖啡

ပြင်သစ်ကျောက် နဲ့ <pyin dhit kyaut> 人造宝石

ပြင်သစ်ချုပ်ရှိုး နဲ့ <pyin dhit khyout yo:> 一种缝纫法(留宽缝份, 以便放大用)

ပြင်သစ်ဖရန်ခွေ့ နဲ့ <pyin dhit ph-ran' ngwei> (货币)法朗

ပြင်သစ်ယူနိုး နဲ့ <pyin dhit yu ni yan> 法兰西联邦

ပြင်သစ်သဟာယအဗ္ဗ္း နဲ့ <pyin dhit th-ha ya' a-phwe> 法兰西联盟

ပြင်အိမ်တော်ဝင်းသမီး နဲ့ <pyin ein daw zan min: dh-mi:> 已出嫁的公主

ပြင်းလွှင် နဲ့ <pyin u: lwin> 缅甸眉苗市的别名

ပြင်း I ကဲ <pyin:> ①厉害, 强烈, 浓烈: ဒီဆေးလိပ်ကပို ~ တယ်။ 这烟劲更大。/ အင်ဓာတ် ~ တဲ့ဆုံး 味道很浓, 强烈的气味 / အရက် ~ သည် 酒性烈。②猛烈: ခေါ် ~ တယ်။ 风很大。 II ကတဲ့ <pyin:> (表厌恶的助动词) 厌烦于……: ဗြား ~ သည်။ 刺耳。/ မြင် ~ သည်။ 看不顺眼。

ပြင်းထန် နဲ့ <pyin: htan> 猛烈, 激烈, 强烈, 厉害: တိုက်ပွဲ ~ စွာဖြစ်သည်။ 战斗激烈。/ ကျူပ်ပြင်းပြင်းထန်ထန်တောင်းဆိုတယ်။ 我提出强烈要求。/ ဒေါသ ~ သည်။ 大怒。/ ထို နိုင်တွေငြောတိနိုင်းတောင်းခိုး မူစနစ်သည်အလွန် ~ ခဲ့သည်။ 那个国家种姓制度很厉害。/ မျိုးချင်စိတ် ~ သည်။ 具有强

烈的爱国主义精神。/ အဆိုး ~ သောမြောပေါး 毒性很大的蛇

ပြင်းပြု ကဲ <pyin: pya:> (愿望、感受等)强烈: ဆုံး ~ သည်။ 愿望强烈。

ပြင်းပြင်း ကော် <pyin: pyin:> 使劲, 激烈: လေ ~ တိုက်သည်။ 风刮得很厉害。

ပြင်းပေါ် နဲ့ <pyin: phan:> (古)强盗

ပြင်းပျော် နဲ့ <pyin: hwun> (诗)猛烈

ပြင်းယုံး နဲ့ <pyin: hon> (古)猛烈, 激烈

ပြင်းဟပ် နဲ့ <pyin: hout> (古)强盗

ပြော် I နဲ့ <pyaun> 【动】①野牛, 骚孽 ②大雄象 ③ <byaun> 无修饰花纹的: အက်ကောက်က ~ ဆိုတော်လည်း တမျိုးထာာပါပဲ။ 无花纹的手镯也很好看。II ကဲ <pyaun> ①光亮, 发光, 光滑: ကြေးပန်းအိုးကို ~ အောင်တိုက်ပါ။ 把铜花瓶擦亮。/ ကျော် ~ သား၏။ 背晒得油亮。②完了, 光了: ရေနွေးထာာရား ~ သွား၍။ 一壶开水喝光了。③开玩笑: ဖုံးကိုမဲ့ ~ ပါနှင့်။ 别与大人开玩笑。

III နဲ့ <pyaun> ①杰出, 光辉: သတ္တိ ~ သည်။ 英勇果敢。/ ဂုဏ် ~ သည်။ 光荣。/ ရာဇဝင် ~ သည်။ 历史光荣。/ စကားလုံးအင်မတန် ~ တယ်။ 用词很漂亮。②干净: အကျိုမင်စွုးသွားတာကို ~ အောင်ချွောတို့ရပါတယ်။ 能将衣服上的墨迹去掉。IV ကော် <byaun> ၁။ ပြော်ကိုင်း နဲ့ <pyaun kain:> 【植】一种长叶橡草, 扫帚苗(金茅属)

ပြော်ကွဲမဲ့သီး နဲ့ <byaun kun: dhi:> 热过头后削了皮的槟榔

ပြော်ခေါင်းစိမ်း နဲ့ <pyaun gaun: zein:> 【矿】橄榄石, 奥长石

ပြော်ချော်ချော် ကော် <pyaun khyaw gyaw> ①嬉皮笑脸: ~ မလုပ်ပါနဲ့။ 别嬉皮笑脸的。②不尊重, 无礼: လူကြီး တွေ့ကို ~ မလုပ်နဲ့။ 别对大人无礼。

ပြော်ချော် ၁ နဲ့ <byaun gyaw:> 清一色之物: မိန်မေတ္တက အဆင်လှယ်တွေ့ကိုပုံးပြီးကြတယ်။ ~ ကိုပုံးပြီးကြပါ။ 妇女们喜欢穿花衣, 不喜欢纯一色的。II နဲ့ <byaun khyaw:> ①光滑, 光溜: စားပွဲကို ~ အောင်တိုက်ထားသည်။ 把桌面擦得光滑。/ မှတ်ဆိတ်ကို ~ အောင်ရှိတယ်။ 把胡子刮光。

ပြော်ချော်ချော်။ နဲ့ <byaun gyaw: set ku> (印照片的)光面纸

ပြော်စာပင် နဲ့ <pyaun za bin> 【植】扫帚苗 Pollinia monantha

ပြော်စိမ်း ကော် <pyaun si zi> 嬉皮笑脸

ပြော်စင် ကော် <pyaun sin> 干净, 精光: ပန်းကန်ခွက်ယောက် များကို ~ အောင်ဆေးကြောပါ။ 将盆碗洗干净。